

သိကြားမင်း၏ အမေး (သက္ကပဉ္စ) များ= Questions of Sakku, the Lord/king of the deities:

၁။ ဘေရန်ကင်းကွာ ကိုယ်စိတ်ချမ်းသာစွာ နေရခြင်းအကြောင်းကား အဘယ်ပါနည်း?
ဣဿာ ငြူစူခြင်း နှင့် မစ္ဆရိယ - ဝန်တိုစေးနဲခြင်း ကင်းပါ ၊

1: What are to be got rid of for living peacefully without danger and hostility?
Getting rid of jealousy and avarice.

၂။ ဣဿာ ငြူစူခြင်း နှင့် မစ္ဆရိယ - ဝန်တိုစေးနဲခြင်းတို့၏ အကြောင်းတရားကား အဘယ်ပါနည်း ?

ချစ်ခြင်းမုန်းခြင်း (ပိယာပိယ) သည် ဣဿာ ငြူစူခြင်း ၊ မစ္ဆရိယ - ဝန်တိုစေးနဲခြင်းတို့၏
အကြောင်းတရားတည်း ၊

2: What is the origin of jealousy and avarice?
Like and dislike (love and hate).

၃။ ချစ်ခြင်း မုန်းခြင်း (ပိယာပိယ) တို့၏ အကြောင်းတရားကား အဘယ်ပါနည်း?
ဖြစ်လိုခြင်း ဆန္ဒသည် ချစ်ခြင်း မုန်းခြင်း (ပိယာပိယ) တို့၏ အကြောင်းတရားတည်း ။

3: What is the origin of like and dislike? Desire.

၄။ ဖြစ်လိုခြင်း ဆန္ဒ၏ အကြောင်းတရားကား အဘယ်ပါနည်း?
ကြံစည်ခြင်း ဝိတက်သည် ဆန္ဒ၏ အကြောင်းတရားတည်း ။

4: What is the origin of desire? Thinking.

၅။ ကြံစည်ခြင်း ဝိတက်၏ အကြောင်းတရားကား အဘယ်ပါနည်း ?
သံသရာချဲ့တရား ပပဉ္စသညာသည် ကြံစည်ခြင်း ဝိတက်၏ အကြောင်းတရားတည်း

5: What is the origin of thinking?
The tendency to proliferation.

၆။သံသရာချဲ့တရား ပပဉ္စသညာကို ပယ်စွန့်နိုင်ကြောင်းတရားကား အဘယ်ပါနည်း ?
ဝေဒနာ ကမ္မဋ္ဌာန်းတည်း။

6: What is the dhamma that demolishes the tendency to proliferation?

Meditation of feeling.

၇။ ပါတိမောက္ခသံဝရ (ဝိနည်းသိက္ခာပုဒ်များကို စောင့်စည်းလိုက်နာကျင့်ကြံခြင်း) သီလကို
မည်သို့ဖြည့်ကျင့်ရမည်နည်း?
ကိုယ်နှုတ် ထိမ်းသိမ်းခြင်းနှင့် ပစ္စည်းရှာဖွေသုံးဆောင်မှု၌ တရားနှင့် ညီညွတ်ခြင်းတည်း။

7: For monks, how do they fulfill 'rules of conduct'?

Controlling one's action and speech and righteous livelihood.

၈။ ကုန္ဒြိယသံဝရ (ကုန္ဒြေတို့ကိုစောင့်စည်းခြင်း) သီလကို မည်သို့ဖြည့်ကျင့်ရမည်နည်း ?
မျက်စိ နား နှာ လျှာ ကိုယ် တို့ကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းတည်း။

8: How do they practice to control their sense-doors?

By guarding one's own eye, ear, nose, tongue and body.

၉။ ရဟန်း ပုဏ္ဏားတို့သည် အယူတစ်ခုတည်း အကျင့်တစ်ခုတည်း ဆန္ဒတစ်ခုတည်း စိတ်ဝင်စားမှ တစ်ခု
တည်းသာ ရှိကြပါသလော?

ရဟန်း ပုဏ္ဏားတို့သည် အယူအမျိုးမျိုး အကျင့်အမျိုးမျိုး ဆန္ဒအမျိုးမျိုး စိတ်ဝင်စားမှုအမျိုးမျိုး ရှိ
ကြကုန်၏။

9: Do recluses and Brahmins have and teach the same doctrine/practice?

No, they have different doctrine and practice.

၁၀၊ အဘယ်ကြောင့် ထိုသို့ အမျိုးမျိုးအစားစား ဖြစ်ကြပါသနည်း ?

ဓာတ်ခံ ကွဲပြား ခြားနားကြသောကြောင့်တည်း

10: Why are they such different?

Because, they have many, various elements/characters/inclinations.

၁၁။အဘယ်ကြောင့် ဓာတ်ခံ ကွဲပြား ခြားနားကြကုန်သနည်း?

စွဲလမ်းမှုတဏှာ မကုန်ခမ်းကြသောကြောင့်တည်း။

11: Why do they have many, various elements/characters/inclinations?

Because they do not eradicate their craving/attachment.